

စစ်တပ်က "ပေါ်တာဆွဲသည်" ဟူသော သတင်းများကြောင့် ဒေသခံများထိတ်လန့်



စက်တင်ဘာ ၁၄၊ ၂၀၂၁

အကြမ်းဖက်စစ်တပ်အနေဖြင့် ၎င်းတို့၏ စစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ခိုင်းစေခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းများ ပြုလုပ်လျက်ရှိရာ စစ်ရေးတင်းမာလာသည့် မွန်ပြည်နယ်တွင်လည်း အကြမ်းဖက်စစ်တပ်က **"ပေါ်တာဆွဲနေသည်"** ဟူသော သတင်းစကားများ မကြာခဏပျံ့နှံ့နေသဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သိရသည်။

ပြည်သူတော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့သည့် စက်တင်ဘာ (၇) ရက်နေ့နောက်ပိုင်းတွင် မြို့ပြနှင့်ကျေးရွာများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိုမိုလှုပ်ရှားလာသည့်အတွက် "ပေါ်တာဆွဲမည်" ဟူသော သတင်းများသည် ပိုမိုပျံ့နှံ့လာသည်။

◆ တမျက်နာ (၂) သို့

Inside



တာရှင်သားထိုးရာတွင် မွန်အမျိုးသားကျင်းပခံရသော နှုတ်ရပ်ခံ

တမျက်နာ (၃) သို့



မီးလင်းရေးရန်ပုံငွေကို စစ်ကောင်စီခန့်အပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးရန် ခြိမ်းခြောက်

တမျက်နာ (၄) သို့



PDF တပ်ဖွဲ့ဝင်များ ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေးမြို့ရှိနေအိမ်အချို့ကို ပိုက်စိတ်တိုက်ရှာဖွေ

တမျက်နာ (၅) သို့



ရေးတောင်ပိုင်းတွင် မွန်လက်နက်ကိုင်အဖွဲ့သစ်တစ်ခု ပေါ်ပေါက်လာ၊ ဆက်ကြေးတောင်းခံလာမည်ကို ဒေသခံများစိုးရိမ်

တမျက်နာ (၆) သို့



ရေးမြို့နယ်တွင် ဓာတ်အားခကို တစ်ယူနစ်လျှင် (၆၀၀) ကျပ်အထိ တိုးကောက်မည်ဖြစ်သဖြင့် အခြေခံလူတန်းစားများ ပိုမိုကြပ်တည်းရန်ရှိ

တမျက်နာ (၇) သို့

NUG က D-Day ကြေညာပြီးနောက်ပိုင်း လုံခြုံရေးတင်းကြပ်၊ ကုန်စည်စီးဆင်းမှုထိခိုက်



စက်တင်ဘာ ၁၀၊ ၂၀၂၁

၂၀၂၁ စက်တင်ဘာ (၇) ရက်နေ့မှ စတင်ပြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက်စစ်အုပ်စုကို စတင်တွန်းလှန်သည့် ပြည်သူတော်လှန်ရေး စတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကကြေညာပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် လုံခြုံရေး ပိုမိုတင်းကြပ်လာပြီး အစစ်အဆေးများပြားလာသဖြင့် သွားရေးလာရေး ခက်ခဲသည့်အပြင် ကုန်စည်စီးဆင်းမှုပါ ထိခိုက်လာကြောင်း သိရသည်။

"သွားလာရတာ အတော်ခက်ခဲလာတယ်။ အရင်ကဆို ဈေးပစ္စည်းတွေ တင်လာတာ မြင်နေကြပဲဆိုတော့ ဘာမှအထူးအထွေ မစစ်ဆေးဘူး။ အခုကပစ္စည်းအကုန်လုံးကိုအကုန်မွှာ နောက်လှန်လေ့လာပစ်တာပဲ။ ဂိတ်တစ်ဂိတ်ဆိုရင် နာရီဝက် တစ်နာရီကြာတာပဲ။ ခရီးအတော်ဖင့် သွားတယ်" ဟု ရေး - သံဖြူဇရပ် ကုန်ပစ္စည်းပို့ဆောင်သူအမျိုးသားတစ်ဦးက ပြောပါသည်။

မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်စခန်းများတွင် ရဲတပ်ဖွဲ့ဝင်များသာမက စစ်သားများပါ လုံခြုံရေးရယူနေပြီး စစ်ဆေးရေးဂိတ်များကိုလည်း ယခင်ကထက် ပိုမိုချထားကြောင်း တွေ့ရှိနေရသည်။

တမျက်နာ (၈) သို့

စစ်တပ်က ပေါ်တာဆွဲသည် ဟူသော သတင်းများကြောင့် ဒေသခံများထိတ်လန့်.



စက်တင်ဘာ ၁၄၊ ၂၀၂၁

အကြမ်းဖက်စစ်တပ်အနေဖြင့် ၎င်းတို့၏ စစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ခိုင်းစေခြင်း၊ လူသားခိုင်းအဖြစ်အသုံးပြုခြင်းများ ပြုလုပ်လျက်ရှိရာ စစ်ရေးတင်းမာလာသည့် မွန်ပြည်နယ်တွင်လည်း အကြမ်းဖက်စစ်တပ်က **"ပေါ်တာဆွဲနေသည်"**ဟူသောသတင်းစကားများ မကြာခဏပျံ့နှံ့နေသဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့သည့် စက်တင်ဘာ (၇) ရက်နေ့နောက်ပိုင်းတွင် မြို့ပြနှင့်ကျေးရွာများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိုမိုလျှပ်ရှားလာသည့်အတွက် **"ပေါ်တာဆွဲမည်"** ဟူသော သတင်းများသည် ပိုမိုပျံ့နှံ့လာသည်။

"ဗမာစစ်တပ်က ဟိုမြို့ဒီရွာမှာ ပေါ်တာလိုက်ဆွဲနေတယ်လို့ ခဏခဏကြားနေရတယ်။ တကယ်ဟုတ်မဟုတ်တော့ မသိရဘူးပေါ့။ ကျွန်တော်တို့ရွာမှာတော့ အဖမ်းခံရမှာကြောက်ပြီး အမျိုးသားတွေတော့ ညဘက်တွေမှာ ရှောင်တိမ်းနေကြတာမျိုး ရှိတယ်" ဟု မုဒုံမြို့နယ် ကျေးရွာ

တစ်ရွာမှ ဒေသခံတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့ ကြာအင်းရပ်ကွက်တွင် ဗမာစစ်တပ်က ရပ်ကွက်အတွင်း လူလိုက်ဖမ်းနေသည်ဟု သတင်းကြားကြသဖြင့် **"စစ်တပ်က ပေါ်တာဆွဲသည်"** ဟူသော သတင်းစကားသည် ကျေးရွာများအထိ ပျံ့နှံ့သွားခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်ရှိ လူငယ်များကို စစ်အင်အားအလုံးအရင်းဖြင့် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ဒေသခံများက **"ပေါ်တာလိုက်ဆွဲနေသည်"** ဟု ထင်မြင်နေကြသည်။

"ဗမာစစ်တပ်က ပေါ်တာလိုက်ဆွဲတယ်ဆိုတာက မဟုတ်ဘူးထင်ပါတယ်။ ဖြစ်နိုင်တာကတော့ သူတို့ကို ဆန့်ကျင်တဲ့လူတွေ လူငယ်တွေကို လိုက်ဖမ်းတာပဲ။ သူတို့က ဧည့်စာရင်းကို စစ်ဝတ်စုံတွေနဲ့ စစ်တော့ ညဘက်ပေါ်တာဆွဲတယ်ပဲ ထင်ကြတာပေါ့" ဟု သံဖြူဇရပ်မြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာပြီးနောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာပြီး စစ်ရေးတင်းမာသည့် ဒေသများတွင် အကြမ်းဖက်စစ်တပ်က ဒေသခံရွာသားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ စစ်ဆင်ရေးတွင် ခိုင်းစေခြင်း၊ လူသားခိုင်းအဖြစ် အသုံးပြုခြင်းနှင့် နေအိမ်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများလွန်လွန်ကျူးကျူး လုပ်ဆောင်လျက်ရှိသည်။



**စစ်အင်အား
အလုံးအရင်းဖြင့်
ရှာဖွေဖမ်းဆီးမှုများ
ပြုလုပ်နေသဖြင့်
ဒေသခံများက
"ပေါ်တာလိုက်ဆွဲနေသည်" ဟု
ထင်မြင်နေကြသည်။**

NUG က D-Day ကြေညာပြီးနောက်ပိုင်း လုံခြုံရေးတင်းကြပ်၊ ကုန်စည်စီးဆင်းမှုထိခိုက်



စက်တင်ဘာ ၁၀၊ ၂၀၂၁

၂၀၂၁ စက်တင်ဘာ (၇) ရက်နေ့မှ စတင်ပြီး မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်အုပ်စုကို စတင်တွန်းလှန်သည့် ပြည်သူ့တော်လှန်ရေး စတင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ကြေညာပြီးနောက် ပိုင်း မွန်ပြည်နယ်တွင် လုံခြုံရေးပိုမိုတင်းကြပ်လာ ပြီး အစစ်အဆေးများပြားလာသဖြင့် သွားရေးလာ ရေး ခက်ခဲသည့်အပြင် ကုန်စည်စီးဆင်းမှုပါ ထိ ခိုက်လာကြောင်း သိရသည်။

“သွားလာရတာ အတော်ခက်ခဲလာ တယ်။ အရင်ကဆို ဈေးပစ္စည်းတွေ တင်လာတာ မြင်နေကြပဲဆိုတော့ ဘာမှအထူးအထွေ မစစ် ဆေးဘူး။ အခုက ပစ္စည်းအကုန်လုံးကို အကုန် မွေနှောက်လှန်လှော့ပစ်တာပဲ။ ဂိတ်တစ်ဂိတ်ဆို ရင် နာရိဝက် တစ်နာရီကြာတာပဲ။ ခရီးအတော် ဖင့်သွားတယ်” ဟု ရေး - သံဖြူဇရပ် ကုန်ပစ္စည်း ပို့ဆောင်သူ အမျိုးသားတစ်ဦးက ပြောပါသည်။

မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ် စခန်း များတွင် ရဲတပ်ဖွဲ့ဝင်များသာမက စစ်သားများပါ လုံခြုံရေးရယူနေပြီး စစ်ဆေးရေးဂိတ်များကို လည်း ယခင်ကထက် ပိုမိုချထားကြောင်း တွေ့ရှိ နေရသည်။

“စက်တင်ဘာ (၇) ရက်နေ့မှာတော့ မော်လမြိုင် သံဖြူဇရပ် ရေး (အားလုံးမှာ) တော် တော်လေးကို တင်းကြပ်တယ်။ ကားလိုင်စင်၊ ဆိုင်ကယ်လိုင်စင်တွေလည်း စစ်တယ်။ ဘယ် သွားမယ်၊ ဘယ်လာမယ်ဆိုတာလည်းမေးတယ်။ ကုန်ပစ္စည်းတွေလည်း စစ်တယ်။ အစစ်အဆေး တော်တော်များတယ်” ဟု ရေးမြို့မှ ပရဟိတ

အရေးလုပ်ဆောင်နေသူ လူငယ်တစ်ဦးက ပြော ပါသည်။

၎င်းပြင် ရေး - ထားဝယ်ကားလမ်းပိုင်း တွင်လည်း ဆန်တင်ဆောင်လာသည့်ကုန်တင် ယာဉ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ် ဆို့စစ်ဆေးနေသဖြင့် စားနပ်ရိက္ခာပြတ်လပ်လာ မည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြောင်း လည်း သိရသည်။

ပြည်သူ့ခုခံတော်လှန်ရေးစစ် စတင် ကြောင်း ကြေညာပြီးနောက်ပိုင်း အများပြည်သူ များအနေဖြင့် ခရီးသွားလာခြင်း မပြုကြရန်၊ စား နပ်ရိက္ခာစုဆောင်းထားကြရန်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းခြင်း မပြုကြရန် အမျိုး သားညီညွတ်ရေးအစိုးရက တိုက်တွန်းထား သည်။



တာကွယ်ဆေးထိုးရာတွင် မွန်အမျိုးသားကျောင်းမှ ကျောင်းသား/သူများ ချန်လှပ်ခံရ



အောက်တိုဘာ ၂၂၊ ၂၀၂၁

စစ်ကောင်စီအနေဖြင့် လာမည့် နိုဝင်ဘာလ တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ပြီး အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးထိုးရန် စစ်ကောင်စီ လက်အောက်ခံပညာရေးဝန်ကြီးနှင့်ကျန်းမာရေးဝန်ကြီး ဌာနတို့က စီစဉ်ဆောင်ရွက်လျက်ရှိသည်။

သို့သော် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်မှုရှိသည့် မွန်အမျိုးသားပညာရေးဌာနလက် အောက်ရှိ ကျောင်းသူကျောင်းသားများအနေဖြင့် ကာ

ကွယ်ဆေးထိုးခွင့်ရမည်/မရမည်ကို သေချာရေရာ စွာ မသိရှိရသေးကြောင်း သိရသည်။

“မွန်အမျိုးသားကျောင်းက ကျောင်းသား ကျောင်းသူတွေအတွက် စာရင်းတင်ထားပြီးပြီ။ သူတို့ ပြောတာကတော့ အပေါ်ကညွှန်ကြားချက် မလာသေး တော့ မွန်အမျိုးသားကျောင်းသားကျောင်းသူတွေ ကာ ကွယ်ဆေးထိုးဖို့ မရှိသေးဘူးတဲ့” ဟု ရေးမြို့နယ် ဆရာ ဆရာမများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီကမူ ၎င်းတို့လက်အောက်ခံ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာဇ ရေးကျောင်းများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများတွင် ကာကွယ်ဆေးထိုးပေးနိုင်ရန် ပြင်ဆင်လျက်ရှိသည်။

စစ်ကောင်စီက လာမည့်နိုဝင်ဘာတွင် စာ သင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေ သကဲ့သို့ မွန်အမျိုးသားပညာရေးဌာနကလည်း မွန်အမျိုးသား ကျောင်းများ ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေသည်။

“(မွန်အမျိုးသား) ကျောင်းတွေ ပြန်ဖွင့်ဖို့က တော့ ကျေးရွာတွေ နေအိမ်တွေအထိတောင် လိုက်

လံဆွေးနှေးညှိနိုင်နေပါတယ်။ တစ်ချို့နေရာမှာဆို ဖွင့်တောင်ဖွင့်နေပြီ။ တစ်ဖက်မှာလည်း ရောဂါက ရှိနေ သေးတော့ စိတ်ချလက်ချ မဖြစ်သေးဘူးပေါ့” ဟု သံဖြူဇရပ်မြို့နယ် ဆရာဆရာမအသင်းမှ ကျောင်းဆရာ တစ်ဦးက ပြောပါသည်။

မွန်ပြည်နယ်တွင်မူ အစိုးရစာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများကို အောက်တိုဘာ (၁၇) ရက်နေ့မှစပြီး နေရာ (၁၁၆) နေရာတွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံ ထုတ် Sinovac ဆေး ဖြစ်သည်။

“အစိုးရစာသင်ကျောင်းက ကလေးတွေ ဆေးထိုးခွင့်ရရင် ကျွန်တော်တို့အမျိုးသားကျောင်းက ကလေးတွေလည်း ဆေးထိုးခွင့်ရသင့်တယ်လို့ မြင်ပါ တယ်” ဟု သံဖြူဇရပ်မြို့နယ်မှ မွန်အမျိုးသားကျောင်း ဆရာတစ်ဦးက ပြောပါသည်။

မွန်ပြည်နယ်တွင် အသက် (၁၂)နှစ်အထက် အစိုးရကျောင်းသားကျောင်းသူစုစုပေါင်း (၆၆,၂၇၃) ဦးကို ကာကွယ်ဆေးထိုးပေးနိုင်ရန် စစ်ကောင်စီက ရည်ရွယ်ထားသည်။



မီးလင်းရေးရန်ပုံငွေကို စစ်ကောင်စီခန့်အပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးရန် ခြိမ်းခြောက်



စက်တင်ဘာ ၇၊ ၂၀၂၁

မွန်ပြည်နယ် မုဒုံမြို့နယ် နီးပဒေါကျေးရွာတွင် ၂၀၂၁ စက်တင်ဘာလ (၅) ရက်နေ့က မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူစစ် (၆) ဦးတို့က နီးပဒေါကျေးရွာ မီးလင်းရေးကော်မတီအဖွဲ့ဝင် (၂) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး မီးလင်းရေးကော်မတီ၏လက် ကျန်ရန်ပုံငွေများကို စစ်ကောင်စီခန့် (ယာယီအုပ် ချုပ်ရေးမှူးထံ လွှဲပြောင်းပေးရန် ခြိမ်းခြောက်ခဲ့ သည်။ ထိုသို့ ခြိမ်းခြောက်ပြောဆိုပြီးနောက် ကော်မတီဝင် (၂) ဦးကို ပြန်လည်လွှတ်ပေးခဲ့ ကြောင်း သိရသည်။

ရန်ပုံငွေလွှဲပြောင်းပေးရန်အတွက် ငွေ ကြေးစာရင်းဇယားနှင့် မှတ်တမ်းများ ပြုလုပ်ရန် အချိန် (၃) ရက် စောင့်ဆိုင်းပေးရန် ကော်မတီဝင် များက တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့က လက်မခံဘဲ ရန်ပုံငွေကို စက် တင်ဘာလ (၆) ရက်နေ့ နံနက် (၁၀) နာရီတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လွှဲ ပြောင်းပေးရန် ဖိအားပေးပြောဆိုခဲ့သည်။

“သံဖြူဇရပ်မှာရှိတဲ့ မွန်ငြိမ်းချမ်းရေး တပ်ဖွဲ့ရုံးကို ကျွန်တော်တို့ (၂) ယောက်ကို ခေါ် သွားတယ်။ သူတို့က အာဏာသုံးပြီး ရန်ပုံငွေလွှဲ ပေးဖို့ ပြောတယ်။ သူတို့မှာက လက်နက်တွေနဲ့။ ရန်ပုံငွေကိုသူတို့ကိုမပေးရင်ကိုယ့်အတွက်လည်း လုံခြုံမှု မရှိဘူး။ အသက်ကိုရင်းပြီး နေနေရတဲ့ အဖြစ်။ ကိုယ့်ကိုအန္တရာယ်ပြုမှာ စိုးရိမ်နေရတယ်။ အေးအေးချမ်းချမ်းနေချင်လို့ ဒီကနေ့ (စက်တင် ဘာလ (၆) ရက်နေ့)မှာ (ရန်ပုံငွေ)လွှဲပြောင်းပေးဖို့ ကော်မတီအဖွဲ့တွေ စီစဉ်နေပါတယ်” ဟု သတင်း အရင်းအမြစ်တစ်ခုက ပြောပါသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ကခန့်အပ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်း မှာ ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့ကပစ်သတ် ခံရပြီး သေဆုံးသွားရာ ဦးမန်း၏ယောက်ဖဖြစ်သူ ဦးတင်ရွှေက (ယာယီ) အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူနေသည်။

ယခင်အုပ်ချုပ်ရေးမှူး ဦးမန်းလက် ထက်ကတည်းကပင် မီးလင်းရေးရန်ပုံငွေကို ခြိမ်း ခြောက်တောင်းယူနေသဖြင့် မီးလင်းရေးကော်

မတီဝင်တစ်ချို့ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“အခုလက်ရှိ (ယာယီ) အုပ်ချုပ်ရေးမှူး ဆိုတာ ဘယ်သူကမှ ခန့်ထားတာ မဟုတ်ဘူး။ သူ့အစ်ကိုနေရာမှာ သူ့ဘာသာသူ ဝင်လုပ်နေ တာ။ မြို့နယ်ထွေအုပ်ကလည်း သူ့ကိုအသိအမှတ် မပြုရသေးဘူး။ ရန်ပုံငွေကိုလွှဲပြောင်းပေးရတာကို ရွာသားတွေကလည်း သဘောမတူဘူး။ သူတို့ က လက်နက်ကိုင်အဖွဲ့နဲ့ပူးပေါင်းနေလို့သာ ရန်ပြု မှာစိုးလို့ ပေးလိုက်ရတာ” ဟု အခြားသောသတင်း အရင်းအမြစ်တစ်ခုက ပြောပါသည်။

နီးပဒေါကျေးရွာမီးလင်းရေးကော်မတီကို မွန်ပြည်နယ်အစိုးရက ၂၀၁၉ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ကော်မတီဝင် (၁၅) ဦးဖြင့် တရားဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

PDF တပ်ဖွဲ့ဝင်များ ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေးမြို့ရှိနေအိမ်အချို့ကို ပိုက်စိတ်တိုက်ရှာဖွေ

စက်တင်ဘာ ၁၃၊ ၂၀၂၁

က ပြောပါသည်။

အစိုးရတပ်ဖွဲ့များ လူသက်ဖျက်ဆီးခြင်းများကိုလည်း အတားအဆီးမရှိ ကျူးလွန်နေကြသည်။

၂၀၂၁ စက်တင်ဘာလ (၁၂) ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နယ် သီရိနန္ဒာနှင့် သီရိမာလာလမ်းကြား သမိန်ဗရမ်းလမ်းရှိနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကား (၄) စီး၊ အင်အားအယောက် (၅၀) ခန့်ဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း ပိုက်စိတ်တိုက်ရှာဖွေမှုများ ပြုလုပ်ခဲ့သဖြင့် အိမ်ရှင်များနှင့် အနီးအနားပတ်ဝန်းကျင်မှလူများက ထိတ်လန့်မှုဖြစ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) အဖြစ် သံသယရှိသူ (၅) ဦးက သီရိနန္ဒာရပ်ကွက်တွင် ပုန်းရှောင်နေသည်ဟုသတင်းရရှိထားသဖြင့် လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ရှင်များကို ပြောဆိုခဲ့သည်။

“စစ်ကားနဲ့ စစ်သားတွေကို တွေ့တော့ အမျိုးသမီးတစ်ယောက်က ပေါ်တာဆွဲတယ်ထင်ပြီး ထအော်တယ်။ သူ့အိမ်နားက အမျိုးသားတစ်ဦး ပြေးဝင်သွားတာကို PDF အဖွဲ့ဝင်မို့ ထွက်ပြေးတယ်ထင်ပြီး စစ်သားတွေက လိုက်ဖမ်းတယ်။ အမှန်က အဲဒါမျိုးသားက သူ့အိမ်နောက်ဖေးမှာ ငါးသွားဖမ်းတာ။ စစ်သားတွေလို့ ပြေးတာ။ အနီးအနားမှာရှိတဲ့ နေအိမ်တွေကိုလည်း ရှာတာ ဖွေတာလုပ်ခဲ့တယ်” ဟု သတင်းအရင်းအမြစ်တစ်ခု

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့သံသယရှိသည့်နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သော်လည်း မည်သည့် PDF တပ်ဖွဲ့ဝင်ကိုမျှတွေ့ရှိခဲ့ခြင်း မရှိချေ။

“သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)က ဘာတွေရှာနေလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ သူတို့ပြောတာက လူ (၅) ယောက် လာရှာတာပြောတာပဲ။ (ဒါပေမဲ့) သူတို့တက်ရှာတဲ့အိမ်မှာ ထမီသေတ္တာပါမကျန် လှန်လှောရှာဖွေခဲ့တယ်။ နောက်ပြီး ဆေးစာတွေကိုလည်း သေသေချာချာ စစ်ဆေးတာ တွေ့ရတယ်” ဟု အခြားသတင်းအရင်းအမြစ်တစ်ခု ပြောပါသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း နိုင်လွတ်လုံ ဟုခေါ်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေနှင့်ရပ်ကျေးအုပ်ချုပ်ရေး(ဧည့်စာရင်း)ဥပဒေကို ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်းပြုလုပ်ပြီး ရှာဖွေဖမ်းဆီးမှုများကို တရားလက်လွတ်ပြုလုပ်ခဲ့သည်။

သံသယရှိသူကို မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီးခြင်းနှင့် နေအိမ်ရှိ ရွှေငွေများနှင့်

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေမှုများ ထပ်မံပြုလုပ်မည်ကို စိုးရိမ်နေသဖြင့် လက်ရှိအချိန်တွင် ရေးမြို့ရှိပြည်သူများက သတိဝီရိယဖြင့် သွားလာနေထိုင်နေကြောင်း သိရသည်။



**သံသယရှိသူထံ
မတွေ့ရှိပါက
မိသားစုဝင်များထံ
ဖမ်းဆီးခြင်းနှင့်
နေအိမ်ရှိ
ရွှေငွေများနှင့်
အစိုးရတပ်ဖွဲ့များ
လူသက်ဖျက်ဆီးခြင်းများထံလည်း
အတားအဆီးမရှိ
ကျူးလွန်နေကြသည်။**



ရေးတောင်ပိုင်းတွင် မွန်လက်နက်ကိုင်အဖွဲ့သစ်တစ်ခု ပေါ်ပေါက်လာ၊ ဆက်ကြေးတောင်းခံလာမည်ကို ဒေသခံများစိုးရိမ်



ဗမာစစ်တပ်ထံ လက်နက်ချခဲ့သည့် မွန်လက်နက်ကိုင်အဖွဲ့တစ်ခု (ပုံဟောင်း)

စက်တင်ဘာ ၁၅၊ ၂၀၂၁

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကျုံကညာကျေးရွာတစ်ဝိုက်တွင် ယခုရက်ပိုင်း အတွင်း မွန်လက်နက်ကိုင်အဖွဲ့သစ်တစ်ခု ပေါ်ပေါက်လာကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရှိရသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့သစ်ကပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကျုံကညာဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း လူမှုကွန်ရက်များတွင်ဖော်ပြထားသည်။

“မွန်လက်နက်ကိုင်အဖွဲ့သစ်တစ်ခု ပေါ်လာပြန်ပြီ။ ကျုံကညာဘက်မှာ လှုပ်ရှားနေတယ်ပြောတယ်။ ကျွန်တော်တို့ဘက်တော့ ရောက်မလာသေးဘူး။ သူတို့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး သူတို့ရပ်တည်ချက်ကို ရှင်းပြနေတယ်လို့ ကြားတယ်” ဟု ခေါ်ဇာမြို့က ဒေသခံတစ်ဦးက ပြောပါသည်။

စစ်အစိုးရလက်ထက်တွင် ရေးမြို့နယ်တောင်ပိုင်း၌ မွန်လက်နက်ကိုင်အဖွဲ့ငယ်များ အမျိုးမျိုးပေါ်ပေါက်လာပြီး ဆက်ကြေးကောက်ခြင်း၊

ဒေသခံများကို ပြန်ပေးဆွဲပြီး ငွေကြေးတောင်းခံခြင်းများ မကြာခဏပြုလုပ်ခဲ့ကြသည်။

ယခုအသစ်ပေါ်ပေါက်လာသောလက်နက်ကိုင်အဖွဲ့သည် “မွန်ပြည်ကာကွယ်စောင့်ရှောက်ရေးတပ်မတော်” ဟု အမည်ရကြောင်းသိရသော်လည်း မည်သူက ခေါင်းဆောင်သည်၊ ရပ်တည်ချက် မည်သို့ရှိသည်၊ အင်အားမည်မျှရှိသည်ကို မသိရှိရသေးချေ။

“ဒေသခံတွေပြောတာကတော့ စစ်ဝတ်စုံအပြည့်နဲ့ လက်နက်တွေလည်း မျိုးစုံပဲ။ ပခုံးထမ်းလက်နက်ကြီးတွေပါ၊ ပါတယ်ပြောတယ်။ အင်အား (၂၀) (၃၀) လောက် ရှိမယ်ပြောနေကြတယ်။ ဘာအဖွဲ့လည်းဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး” ဟု ခေါ်ဇာဒေသခံက ပြောပါသည်။

လက်နက်ကိုင်အဖွဲ့သစ် ပေါ်ပေါက်လာသဖြင့် ယခင်ကာလကဲ့သို့ပင် ဆက်ကြေးတောင်းခံခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်လာမည်ကို ဒေသခံများကို စိုးရိမ်နေပြီး သတိပေးသိရသော သွားလာလှုပ်ရှားနေကြောင်း သိရသည်။



မွန်လက်နက်ကိုင်အဖွဲ့သစ်တစ်ခု ပေါ်လာပြန်ပြီ။ ကျုံကညာဘက်မှာ လှုပ်ရှားနေတယ်ပြောတယ်။ ကျွန်တော်တို့ဘက်တော့ ရောက်မလာသေးဘူး။ သူတို့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး သူတို့ရပ်တည်ချက်ကို ရှင်းပြနေတယ်လို့ ကြားတယ်



ရေးမြို့နယ်တွင် ဓာတ်အားခကို တစ်ယူနစ်လျှင် (၆၀၀) ကျပ်အထိ တိုးကောက်မည်ဖြစ်သဖြင့် အခြေခံလူတန်းစားများ ပိုမိုကြပ်တည်းရန်ရှိ

စက်တင်ဘာ ၁၆၊ ၂၀၂၁

နိုင်ငံရေးအကြပ်အတည်းနှင့် COVID-19 ကူးစက်ရောဂါ အခြေအနေကြောင့် ပြည်သူ့အများစုမှာ အလုပ်အကိုင်ဆုံးရှုံးပြီး ဝင်ငွေထိခိုက်နေသည်။ ၎င်းပြင် ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးမှာ ကြပ်တည်းလျက်ရှိသည်။

ပုဂ္ဂလိကကုမ္ပဏီက ပေးဝေသည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲနေရသည့် မွန်ပြည်နယ် ရေးမြို့နယ်တွင် ယခုစက်တင်ဘာလမှစ၍ ဓာတ်အားအသုံးပြုစ တိုးမြှင့်ကောက်ခံမည်ဖြစ်သဖြင့် ပြည်သူများ၏ စားဝတ်နေရေး ပိုမိုကြပ်တည်းလာရန်ရှိကြောင်း သိရသည်။

“ လုပ်ငန်းရှင်တွေတောင် အခက်အခဲဖြစ်နေတာ အခြေခံလူတန်းစားဆိုရင် ဘယ်လောက်ကြပ်တည်းလဲ ပြောမနေနဲ့တော့ ” ဟု ရေးမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

ရေးမြို့နယ်တွင် ယခင်ကတည်းကပင် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် (၅၅၀)ကျပ် ဖြင့် ဝယ်ယူသုံးစွဲနေရပြီး ယခုအခါ စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဓာတ်အားပေးဝေသည့်ကုမ္ပဏီက တစ်ယူနစ်လျှင် ကျပ် (၆၀၀) အထိ တိုးမြှင့်ကောက်ခံတော့မည် ဖြစ်သည်။

“ရေးမြို့နယ်က နဂိုကတည်းက တစ်ယူနစ်ကို (၅၅၀) ပေးနေတာလေ။ တစ်ခြားမြို့နယ်တွေနဲ့ ယှဉ်ရင် ဈေးအကြီးဆုံးပဲ။ အခု တစ်ယူနစ်ကို (၆၀၀)ဆိုတော့လည်း ကိုယ်က ဘာမှ မတတ်နိုင်ဘူး။ လျှပ်စစ်က မသုံးလို့လည်း မရဘူးလေ။ လျှပ်စစ်မသုံးဘဲ ဂတ်စ်သုံးမယ်ဆိုရင်လည်းဂတ်စ်ကလည်း ဈေးတက်နေတာပဲ” ဟု အဆိုပါလုပ်ငန်းရှင်က ညည်းညူပါသည်။

ရေးမြို့နယ်သည် နိုင်ငံတော်အစိုးရက ဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားကို မရရှိသဖြင့် ပုဂ္ဂလိကကုမ္ပဏီထံမှ ဓာတ်အားဝယ်ယူသုံးစွဲနေရသည်။ COVID-19 ဒုတိယလှိုင်းကာလတွင် နိုင်ငံတော်အစိုးရက အိမ်သုံးလျှပ်စစ်သုံးစွဲမှုတွင် ယူနစ် (၁၅၀) အထိ ကင်းလွတ်ခွင့်ပေးခဲ့ချိန်တွင်

လည်း ပုဂ္ဂလိကဓာတ်အားသုံးစွဲရသည့် ရေးမြို့နယ်တွင် မည်သည့်ကင်းလွတ်ခွင့်မှ မရရှိခဲ့ချေ။

“အခြေခံလူတကာတော့ အတူတူပဲ။ လျှပ်စစ်မီတာခကျတော့ တစ်ခြားမြို့နယ်က တစ်ယူနစ် (၅၀) ရတဲ့အချိန်မှာ ရေးမြို့နယ်က တစ်ယူနစ် (၆၀၀)။ ဒါကတော့ မတရားဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောပါသည်။

စီးပွားရေးကျဆင်းခြင်းနှင့် စားဝတ်နေရေးကြပ်တည်းခြင်းတို့ကြောင့် နောက်ဆက်တွဲအနေဖြင့် အိမ်တွင်းအကြမ်းဖက်မှုများလည်း ပိုမိုဖြစ်ပွားလာကြောင်း သိရသည်။

ရေးမြို့နယ်တွင် မြတ်သူရ၊ Southern Myanmar Development နှင့် Bedok Construction and Engineering ကုမ္ပဏီတို့က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။



ရေးမြို့နယ် ဓာတ်အားပေးကုမ္ပဏီတစ်ခုဖြစ်သည့် မြတ်သူရကုမ္ပဏီ မီးသင့်ခုံစဉ် ၂၀၁၉ (ပုံဟောင်း)

ပြည်သူ့တော်လှန်ရေးကို တန်ပြန်ရန်အတွက် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ထပ်မံညှိနှိုင်း



ဌာနေပြည်သူ့စစ်တစ်ခုကို စစ်တပ်က ထောက်ပံ့စဉ် ၂၀၂၀

စက်တင်ဘာ ၁၇၊ ၂၀၂၁

လုံခြုံရေးအရ စိန်ခေါ်ခြင်းခံနေရသည့် အကြမ်းဖက်စစ်တပ်အနေဖြင့် ပြည်သူ့တော်လှန်ရေးကို တန်ပြန်ရန်အတွက် ကျေးရွာများတွင် ပြည်သူ့စစ်အင်အား အပြည့်အဝထားရှိရန် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းလုပ်ဆောင်နေကြောင်း သိရသည်။

ပြည်သူ့စစ်အင်အားစုဆောင်းရန် ယခင်လကတည်းက စတင်လုပ်ဆောင်နေသော်လည်း တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်မည့်သူ မရှိသည့်အတွက် ယခုတစ်ဖန် အုပ်ချုပ်ရေးမှူးများနှင့် ထပ်မံညှိနှိုင်းလုပ်ဆောင်နေသည်ဟု ဆိုသည်။

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် မြို့နယ်နှင့် ကျေးရွာများတွင် ပြည်သူ့စစ်အင်အား စုဆောင်းရန် စီစဉ်နေခြင်းဖြစ်သည်ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောပါသည်။

“ညွှန်ကြားချက်အသစ် ထွက်လာတာမျိုးတော့ မဟုတ်ဘူး။ အရင်ကရှိတဲ့အင်အားကိုပဲ စာရင်းယူတဲ့ပုံစံမျိုးပေါ့။ ဥပမာ ရွာတစ်ရွာမှာဆို (ပြည်သူ့စစ်) အမာခံအင်အား (၁၀) ယောက်၊ အရန်အင်အား အယောက် (၃၀) ရှိရမယ်ပေါ့။ တစ်ချို့ရွာတွေဆို အမာခံ (၂၀) အရန် (၅၀) ရှိရမယ် အဲလိုမျိုး။ လူပြန်စုပြီး သင်တန်းပြန်ပေးမယ် ဘာညာတော့ ညွှန်ကြားချက် မရှိသေးဘူး” ဟု မုဒုံမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောပါသည်။

စစ်ကောင်စီနှင့်နီးစပ်သူများကလည်း ပြည်သူ့စစ် (ပြန်လည်) ဖွဲ့စည်းရန် ရှိကြောင်း၊ ကျေးရွာများတွင် လိုက်လံစည်းရုံးနေမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

“ကျွန်တော်တို့ရွာတွေဘက်ကိုတော့ မြို့နယ်စစ်ကောင်စီက တစ်ရွာကို အယောက် (၂၀) ထားရှိရမယ်လို့ ပြောလာတာ ရှိတယ်။ ဝင်တဲ့လူ ရှိသလိုမဝင်တဲ့လူလည်းရှိတယ်။ ဝင်ပြီး ပြန်ထွက်တဲ့လူလည်း ရှိတယ်။ သတင်းတွေက အမျိုးမျိုးပဲ။ စစ်သင်တန်းပေးတာမျိုးတော့

မတွေ့ရသေးဘူး။ ဖွဲ့စည်းပုံ(ပြည်သူ့စစ်သတ်မှတ်အရေအတွက်) မပြည့်တဲ့ရွာတွေ ပြန်ဖြည့်ထားဖို့တော့ ပြောထားတာ ဟုတ်တယ်” မုဒုံမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါသည်။

ပြည်သူ့စစ်ဖွဲ့စည်းခြင်းသည် ဒေသရပ်ရွာ ကာကွယ်ရေးထက် အကြမ်းဖက်စစ်တပ်၏ အရန်အင်အားအဖြစ်သာ ထားရှိထားခြင်းဖြစ်သဖြင့် ပြည်သူ့စစ်ရှိခြင်းကြောင့် ဒေသခံပြည်သူများမှာ အကာအကွယ်ရရှိရမည့်အစား ဝန်ထုပ်ဝန်ပိုးသာဖြစ်နေသည်။

“ပြည်သူ့စစ်ကတော့ အဓိက က ရပ်ကျေးလုံခြုံရေးပေါ့။ ဒါပေမယ့် ကိစ္စတစ်ခုခုဖြစ်လာရင် စစ်တပ်ရဲ့အရန်အင်အား ဖြစ်လာတာပေါ့။ မွန်ပြည်နယ်မှာ ပြည်သူ့စစ်ဖွဲ့ဖို့လုပ်တာကတော့ စစ်တပ်က သူတို့အရန်အင်အားအတွက် ပြင်ဆင်တာပဲလို့ မြင်ပါတယ်” ဟု မုဒုံမြို့နယ်မှ မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးက သုံးသပ်ပါသည်။



မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ

(၁၃-၁၀-၂၀၂၁)ရက်နေ့ ဒုတိယအကြိမ် ကာကွယ်ဆေးပြန်လာထိုးပါရန်

Public Health Department
Vaccination Record
Male/Female F Age 26
Occupation မွန်ပြည်သစ်
Address Phone No.

COVID-19 Vaccination	Product Name / Manufacture / Lot No.	Date	Healthcare Professional	Sign
First Dose	<u>B. 2021082444</u>	<u>5.9.21</u>		
Second Dose				



ဒီရောဂါက ကာကွယ်ဆေး ထိုးလည်းဖြစ်တယ်၊ မထိုးရင်လဲဖြစ်တာပဲ။ အဲဒါကြောင့် ကျွန်တော်ကတော့ မထိုးဘူး

စက်တင်ဘာ ၁၇၊ ၂၀၂၁

၂၀၂၁ စက်တင်ဘာလ ဒုတိယနှင့် တတိယရက် သတ္တပတ်များတွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပရဟိတလုပ်ငန်းကူညီလုပ်ကိုင်နေသူများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရွာသူရွာသားများကို COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။

COVID-19 ကာကွယ်ဆေး အလုံးရေ (၅,၀၀၀) ကို ပြည်သူ့ကျန်းမာရေးဌာနကမွန်ပြည်သစ်ပါတီထံ ထောက်ပံ့ပေးအပ်ခဲ့သဖြင့် ၎င်းကာကွယ်ဆေးများကို ပါတီထိန်းချုပ်ဒေသမှ ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ ထားဝယ်ခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်ရှိ ကျေးရွာများအပြင် ဗဟိုဌာနချုပ်အနီးအနားရှိကျေးရွာများနှင့် ထိုင်းနယ်စပ်ရှိ ဂျပန်ရေတွင်းကျေးရွာများတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

“အစိုးရကျန်းမာရေးဌာနက သားဖွားဆရာမတွေနဲ့ ပူးပေါင်းပြီး လူ (၈၅၀) ဦးကို

ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ အဓိကကပါတီဝင်စစ်သားတွေနဲ့ သူတို့မိသားစုဝင်တွေ နောက်ပြီး သံဃာတော်တွေနဲ့ ရွာသူရွာသားတွေကို ကာကွယ်ဆေး ထိုးပေးခဲ့တာပါ” ဟု သထုံခရိုင် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ နိုင်ဇော်မင်းဦးက ပြောပါသည်။

သထုံခရိုင်မွန်ပြည်သစ်ပါတီအတွက် ကာကွယ်ဆေးအရေအတွက် (၈၅၀) သာ ရရှိသော်လည်း ထိုးနှံရန်စာရင်းပေးထားသူ (၁,၅၀၀) နီးပါးရှိသဖြင့် ကျန်ရှိသူများကို နောက်တစ်ကြိမ်ထိုးနှံမည့်အစီအစဉ်တွင် ပါဝင်နိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ပါတီထိန်းချုပ်ရာဒေသရှိပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးရာတွင် အခက်အခဲတစ်ချို့လည်း ရှိခဲ့ကြောင်း သိရသည်။

“မွန်ပြည်သစ်ထိန်းချုပ်နယ်မြေက လူအများစုက မှတ်ပုံတင် မရှိကြတာများတယ်။ မှတ်ပုံတင်အရင်လုပ်ပြီးမှ ကာကွယ်ဆေးထိုးတာဆိုတော့ ကျွန်တော်တို့ဘက်ကတော့ စက်တင်ဘာ (၁၇) ရက်နေ့မှ ဆေးစထိုးရတယ်” ဟု မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ ကြာအင်းဆိပ်

ကြီးမြို့နယ် မျှင်ဝါးကုန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါသည်။

ဒေသခံရွာသူရွာသားများ အနေဖြင့် ကာကွယ်ဆေးအပေါ် သံသယရှိနေသဖြင့် ဆေးထိုးရာတွင် မိသားစုဝင်တစ်ယောက်ဆေးထိုးပြီး နောက် တစ်နာရီခန့် စောင့်ကြည့်ကာ အခြေအနေကောင်းမွန်မှ နောက်လူများက ထိုးနှံကြကြောင်း သိရသည်။

“ဒီရောဂါက ကာကွယ်ဆေး ထိုးလည်းဖြစ်တယ်၊ မထိုးရင်လဲ ဖြစ်တာပဲ။ အဲဒါကြောင့် ကျွန်တော်ကတော့ မထိုးဘူး” ဟု ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောပါသည်။

“ရွာသားအများစုက တရုတ်ဆေးဖြစ်လို့ မထိုးရဲကြတာ များတယ်။ ပါတီဘက်က ဆွေးနွေးမှု(ပညာပေးမှု)တွေ လုပ်ရတယ်။ ကာကွယ်ဆေး (၂) ကြိမ် ထိုးပြီးရင် ရောဂါမကူးတော့ဘူးလို့တော့ မပြောနိုင်ပေမယ့် သေဆုံးနှုန်းတော့ လျော့ကျမယ်လို့ ယုံကြည်ထားပါတယ်” ဟု နိုင်ဇော်မင်းဦးက ပြောပါသည်။

မွန်လက်နက်ကိုင်အဖွဲ့တစ်ခုက ရေးတောင်ပိုင်း ကျုံကညာတွင် ငွေကျပ်သိန်း (၂၀၀) ခန့် ဆက်ကြေးတောင်းယူသွား



စက်တင်ဘာ ၁၇၊ ၂၀၂၁

“မွန်ပြည်ကာကွယ်စောင့်ရှောက်ရေး တပ်မတော်” ဟု ၎င်းတို့ဘာသာ နာမည် ပေးထား သည့် မွန်လက်နက်ကိုင်အဖွဲ့က ပြီးခဲ့သည့်ရက် ပိုင်းအတွင်းက မွန်ပြည်နယ် ရေးမြို့နယ် တောင် ပိုင်း ကျုံကညာကျေးရွာရှိ ရွာသူရွာသားများထံမှ ကျပ်သိန်း (၂၀၀) ခန့် ဆက်ကြေးတောင်းခံသွား ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

“ဒီအဖွဲ့က ပေါ်လာတာ နှစ်လသုံးလပဲ ရှိသေးတယ်။ အခုမှမဟုတ်ဘူး ပေါ်လာကတည်း က ငွေတောင်းနေတာ။ ဒီတစ်ခေါက်တောင်းတာ က အရင်တောင်းတုန်းက သူတို့ကို မပေးရသေး တဲ့သူတွေကို တောင်းတာ။ သူတို့က ရွာထဲကို ဝင်လာပြီး ဥက္ကဋ္ဌကို ဖမ်းပြီး လက်ကိုင်ဖုန်းပါ သိမ်းလိုက်တယ်။ ပြီးတော့ ပိုက်ဆံမပေးရသေးတဲ့ အိမ်တွေ လာပေးပါဆိုပြီး ရွာလှည့်ပြီး လိုက်အော် တယ်။ သိန်း (၂၀၀) လောက် ထပ်ရသွားတယ်” ဟု ခေါ်ဇာဒေသခံတစ်ဦးက ပြောပါသည်။

ကျုံကညာတစ်ခုတည်းတွင် မဟုတ်ဘဲ ရေးတောင်ပိုင်းဒေသရှိ မိတ္ထောလှာကြီး၊ မိတ္ထော လှာငယ်နှင့် မန်ကျည်းကျေးရွာများတွင်လည်း အဆိုပါလက်နက်ကိုင်အဖွဲ့က ဆက်ကြေးတောင်း ခံနေသည်ဟု ဆိုသည်။

“ ကြည့်ရတာတော့ ကျုံကညာတစ်ခု

တည်းမှာ တောင်းတာမဟုတ်ဘူး။ အဲတစ် လျှောက် ရွာအကုန်လုံးထိတာပဲ။ (ဒီဒေသက) ခလရ(၃၁)နဲ့ နီးနေတာပဲလေ။ သူတို့ဘယ်လို လှုပ်ရှားကြလဲ မပြောတတ်ဘူး။ အချင်းချင်း နားလည်မှု ယူထားလား ကျွန်တော်တို့ သံသယ ဖြစ်မိတယ်” ဟု အဆိုပါဒေသခံက ဆက်ပြောပါ သည်။

ကျုံကညာကျေးရွာရှိ အိမ်ထောင်စုများ အနေဖြင့် အနည်းဆုံး ငွေကျပ် (၇) သောင်းမှ အများဆုံး ကျပ် (၁) သိန်းအထိ ဆက်ကြေးပေးခဲ့ ရကြောင်း သိရသည်။

ကျုံကညာကျေးရွာတွင် အိမ်ခြေ (၃၀၀) ခန့် ရှိပြီး ယခုအကြိမ်သည် ဒုတိယ အကြိမ်မြောက် ဆက်ကြေးတောင်းခံရခြင်းဖြစ် ကြောင်းလည်း သိရသည်။



NUG နှင့် PDF သတင်းများကို ထောက်လှမ်းပေးပို့ရန် စစ်ကောင်စီက ရပ်ကျေးအာဏာပိုင်များကို ဖိအားပေး

အောက်တိုဘာ ၉၊ ၂၀၂၁

စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အင်အားစုများဖြစ်သည့် အမျိုး သားညီညွတ်ရေးအစိုးရ (National Unity Government) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ (People Defense Forces) ၏ လှုပ်ရှားမှု သတင်းများကို ၎င်းတို့ထံအချိန်မီပေးပို့ရန် စစ် ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည် သူစစ်များနှင့် ၎င်းတို့ လက်အောက်ရှိလက်နက် ကိုင်အဖွဲ့များကို ဖိအားပေးညွှန်ကြားထားကြောင်း သိရသည်။

ဖောက်ခွဲခြင်းများအပါအဝင်စစ်ကောင် စီ၏အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်ရည်ရွယ် လုပ်ဆောင်မှုမှန်သမျှကို ဒေသခံအာဏာပိုင်များ က မပျက်မကွက်သတင်းပေးပို့ရန် ဖိအားပေးနေ ခြင်း ဖြစ်သည်။

“အဓိကကသတင်းကြားတာနဲ့အလျင် အမြန် သတင်းပို့ဖို့ပဲ။ မဖြစ်ခင် သတင်းကြိုပို့ပေး ဖို့။ ဖြစ်ပြီးသားကိစ္စတွေကိုတော့ ပို့စရာမလိုဘူး။ သတင်းလက်ဦးမှရဖို့က အရေးကြီးတဲ့ကိစ္စဆိုပြီး

အခုညွှန်ကြားလာတယ်” ဟု ကျုံကမရောမြို့နယ် အခြေစိုက် မွန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာနများကို ဖောက်ခွဲခြင်း၊ စစ်တပ်ပိုင် တယ်လီဖုန်းတာဝါတိုင် များကို ဖျက်စီးခြင်း၊ စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းများ မကြာခဏဖြစ်ပွားလာသဖြင့် စစ်ကောင်စီက ရပ်ကျေးအာဏာပိုင်များကို ယခုကဲ့သို့ဖိအားပေး လာခြင်း ဖြစ်သည်။

“သတင်းပို့ရမယ်ဆိုတော့ အုပ်ချုပ်ရေး မှူးတွေအတွက်က အခက်အခဲဖြစ်လာပြီ။ သူတို့ လုပ်တဲ့ကိစ္စကို အုပ်ချုပ်ရေးမှူးတွေက ဘယ်လို ကြိုသိမလဲ။ သတင်းပို့ရမယ်ဆိုတော့ အပြောက တော့ လွယ်တာပေါ့။ တကယ်က အခက်ဆုံးပဲ။ သတင်းမပို့နိုင်ရင် အလုပ်မလုပ်တဲ့သူဖြစ်သွား မယ်။ သတင်းပို့ပြန်တော့လည်း ဟိုဘက်က လာသတ်ဦးမယ်။ ဒီအချိန်မှာ ကြားညပ်တာပဲ” ဟု မုဒုံမြို့နယ်ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်း နှင့်နီးစပ်သူတစ်ဦးက ပြောပါသည်။

စစ်ကောင်စီအနေဖြင့် အုပ်ချုပ်ရေး ယန္တရားကို အောက်ခြေအထိဖြန့်ကျက်ထားနိုင် ခြင်း မရှိသဖြင့် ပေါက်ကွဲမှုများနှင့် ၎င်းတို့၏အဖွဲ့ ဝင်များ သတ်ဖြတ်ခံရမှုများ မကြာခဏဖြစ်ပွား နေသော်လည်း သတင်းအတိအကျရယူနိုင်ခြင်း မရှိချေ။



မွန်ပြည်နယ်တွင် စစ်ကောင်စီကိုတော်လှန်သည့် လက်နက်ကိုင် အဖွဲ့သစ်များ ပေါ်ပေါက်လာ၊ စစ်ဆေးရေး အထူးတင်းကြပ်

စက်တင်ဘာ ၂၇၊ ၂၀၂၁

တင်းကြပ်လာသည်။

ကို ထောက်ခံသည့် ရုပ်ပုံနှင့်စာသားများကို တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးပြီး သံဖြူဇရပ်မြို့မှ ရဲစခန်းတွင် ထိန်းသိမ်းချုပ်နှောင်ခဲ့သည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့်လများအတွင်း လက်နက်ကိုင်အဖွဲ့သစ်များ ပေါ်ပေါက်လာပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများကို နှောင့်ယှက် တိုက်ခိုက်မှုများ ပြုလုပ်လာသဖြင့် လုံခြုံရေးအရ စစ်ဆေးမေးမြန်းမှုများ တင်းကြပ်လာကြောင်း သိရသည်။

ပြီးခဲ့သည့်လပိုင်းအတွင်း မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Mon People Defense Force (MPDF)၊ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Ye People Defense Force (YPDF)၊ မွန်ပြည်နယ်ကာကွယ်ရေးတပ် Mon State Defense Force (MSDF)၊ ရေးမြို့နယ်ကာကွယ်ရေးအထူးအဖွဲ့ Ye Special Task Force (YSTF) စသည့် အာဏာရှင်ကို တော်လှန်တိုက်ခိုက်သည့် လက်နက်ကိုင်အဖွဲ့သစ်များ ပေါ်ပေါက်လာခဲ့သည်။


အဆိုပါလက်နက်ကိုင်အဖွဲ့များသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် ၎င်းတို့၏ စီးပွားရေးဒေသတိုက်များကို တိုက်ခိုက်လျက်ရှိသည်။

“အခုတလော ဖုန်းတိုင်တွေကို မိုင်းခွဲတာ၊ (စစ်ကောင်စီရဲ့)စစ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်ဖျက်စီးတာတွေက ခဏခဏဖြစ်လာတယ်။ ဒီလိုဖြစ်လာတော့ စစ်ဆေးရေးတွေလည်း တင်းကြပ်လာတာပေါ့။ ဒီလိုတင်းကြပ်တာက အမြဲတမ်းလိုလိုလည်း ဖြစ်သွားနိုင်တယ်။ မဆိုင်တဲ့သူတွေကိုလည်း စစ်ဆေးမေးမြန်းနေတော့ ခရီးသွားတွေ အလုပ်လုပ်တဲ့သူတွေတော့ အခက်အခဲဖြစ်တာပေါ့။ တစ်နာရီကြာမယ့်ခရီးက နှစ်နာရီဖြစ်သွားတာပေါ့” ဟု မော်လမြိုင်-ရေးကုန်းစည်ပို့ဆောင်ရေးယာဉ်မောင်းတစ်ဦးက ပြောပါသည်။

ယခုရက်ပိုင်းအတွင်း မော်လမြိုင်နှင့် ရေးမြို့နယ်များတွင် ဖောက်ခွဲမှုများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသည့်အတွက် မြို့ဝင်မြို့ထွက် ဂိတ်စခန်းများတွင် စစ်ဆေးမေးမြန်းမှုများ အထူး

“အရင်က စစ်ဆေးတယ်ဆိုလည်း မေးတာမြန်းတာ သိပ်မရှိပါဘူး။ အခုကတော့ တော်တော်လေးကိုတင်းတင်းကြပ်ကြပ်စစ်ဆေးတယ်။ ပြီးတော့ စစ်ဆေးရေးဂိတ်တွေလည်း များလာတယ်။ သံဖြူဇရပ်မှာဆို တစ်ဂိတ်ပြီးတစ်ဂိတ် စစ်ပြီးထပ်စစ်ပြန် အလိုဖြစ်နေတယ်” ဟု သံဖြူဇရပ်-မုဒုံ အောက်စီဂျင်အိုးများ ကူညီသယ်ဆောင်ပေးနေသူတစ်ဦးက ပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၀) ရက်နေ့တွင်လည်း ဘုရားဖူးသွားသည့်လူငယ် (၁၂) ဦးကို ဖောင်စိန်တိုးဂိတ်တွင် စစ်ဆေးရာ ၎င်းတို့၏ လက်ကိုင်ဖုန်းများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG – National Unity Government)



ရေး-ချောင်းတောင်တံတားဂိတ်တွင် ရွာသားတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ပစ်သတ်



ချက် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးကြောင်းသတင်း ထုတ်ပြန်ထားသည်ဟု ပစ်သတ်ခံရသူ၏မိသားစု ဝင်များက ပြောပါသည်။

“သူတို့ (ရဲနဲ့စစ်တပ်) ပြောတဲ့အတိုင်း ခေါင်းညိတ် (လက်ခံ) နေရတဲ့သဘော ဖြစ်နေပြီ။ ဒီမှာနေတဲ့သူ ဘယ်သူမေးမေး သူ့အကြောင်းက အကုန်လုံးအကောင်းချည်းပဲ။သေနတ်နဲ့ပစ်တယ် ဆိုလည်း မသေနိုင်တဲ့နေရာ ပစ်ပေါ့။ ခုကျတော့ သေတဲ့အထိ ပစ်သတ်ရတာလား။ အခုက အပြစ် မဲ့ပြည်သူတွေ မတရားသတ်ဖြတ်ခံနေရတာကို တွေ့နေရတယ်” ဟု အစ်မဖြစ်သူက ဆက်ပြော ပါသည်။

မိသားစုဝင်များအနေဖြင့် ရဲနိုင်ဦး ပစ် သတ်ခံရမှုနှင့်ပတ်သက်ပြီး အမှုမဖွင့်လိုတော့ ကြောင်း၊ သေဆုံးသူရဲနိုင်ဦးအား ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ရန်အတွက် ရုပ်အလောင်းကိုသာ စစ်ကောင်စီက ပြန်လည်ပေးအပ်စေလိုကြောင်း သိရသည်။

“ကျွန်တော်တို့ရေးဘက်ခြမ်းမှာ အခြေ အနေက အရင်လိုမျိုး မဟုတ်တော့ဘူး။ ညဘက် အပြင်ထွက်ရင် တော်တော်လေး သတိထားရ မယ်။ ခြံသွားတာ၊ ရွာပြင်သွားတာကအစပေါ့။ သေဆုံးသူက ထိုင်းကနေ ပြန်ရောက်တာ (၂) ရက်လောက်ပဲရှိသေးတော့ ဒီကအခြေအနေတွေ ကိုလည်းမသိဘူး။ပြောရရင် လမ်းမှာ(အကြောင်း မရှိဘဲ) ပစ်သတ်ခံနေရတာတွေ တွေ့လာရတယ်” ဟု ရေးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါသည်။

ရေးမြို့နယ်တွင် ပေါက်ကွဲမှုများ ဖြစ် ပွားပြီးနောက်ပိုင်း ညဘက်အပြင်ထွက်လျှင် လည်းကောင်း၊ လုပ်ငန်းခွင်သွားရောက်လျှင် လည်းကောင်း အခြေအနေအချိန်အခါကို ကြည့် ပြီး အထူးသတိထားနေရကြောင်း ရေးမြို့နယ် ဒေသခံတစ်ဦးက မွန်လူထုအသံကို ပြောပါသည်။

စက်တင်ဘာ ၂၉၊ ၂၀၂၁

၂၀၂၁ စက်တင်ဘာလ (၂၈) ရက်နေ့ ည (၇) နာရီအချိန်ခန့်တွင် မွန်ပြည်နယ် ရေးမြို့ နယ် ရေး-ချောင်းတောင်တံတားဂိတ်တွင် လုံခြုံ ရေးရယူနေသော စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းခြင်းကို လက်မခံဘဲ ထွက်ပြေး သည်ဆိုကာ ရွာသားတစ်ဦးကို ပစ်သတ်လိုက် ကြောင်း သိရသည်။

ပစ်သတ်ခံရသူသည် အသက် (၂၇) နှစ်အရွယ် ကိုရဲနိုင်ဦးဖြစ်ပြီး ရေးမြို့နယ် ခေါဇာမြို့ ရပ်ကွက် (၂) တွင် နေထိုင်သူဖြစ်ကြောင်း သိရ သည်။ ၎င်းသည် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသည်မှာ (၂) ရက်ခန့်သာ ရှိသေးသည်ဟု ဆိုသည်။

စက်တင်ဘာ (၂၈) ရက်နေ့တွင် သေဆုံးသူက ကွမ်းယာဝယ်မည်ဟုဆိုကာ မနက်

(၉) နာရီကျော်ကတည်းကပင် နေအိမ်မှ ထွက် သွားခဲ့သည်။

“ ကျွန်မမောင်လေးက သိပ်ပြီးတော့ စိတ်မမှန်ဘူး။ အိမ်ပြန်မရောက်တော့ အမေက လည်း သူငယ်ချင်းတွေနဲ့ သွားလည်နေတာလား၊ ဘာလားပေါ့။ ည (၇) (၁၅) မိနစ်ကျမှ ခေါဇာနယ် မြေရဲစခန်းက ဖုန်းဆက်လာတယ်။

ကျွန်မတို့က မောင်လေးကို ပြန်တွေ့လို့ အကြောင်းကြားတာထင်နေတာ။ ဒါပေမယ့် စစ် ဆေးတာကိုထွက်ပြေးလို့ပစ်သတ်လိုက်တယ်လို့ ရဲစခန်းက ပြောလာတယ်” ဟု အစ်မဖြစ်သူက ပြောပါသည်။

စစ်ကောင်စီဘက်ကမူ ရေး - ချောင်း တောင်တံတားဂိတ်တွင်သားအဖနှစ်ဦးဆိုင်ကယ် စီးနင်းလာစဉ် စစ်ဆေးရန် ရပ်တန့်ခိုင်းရာစစ်ဆေး မှုကိုလက်မခံဘဲ ထွက်ပြေးသဖြင့် သေနတ် (၅)



မွန်ပြည်လူ့အခွင့်အရေးဟောင်းမောင်း

မွန်ပြည်လူ့အခွင့်အရေးဟောင်းမောင်းကို လူထု၊ ခုနစ် လူ့အခွင့်အရေးတွင် ပါဝင်ခဲ့သည့် ဒီမိုကရေစီစနစ်ကို အာဆယ့်သတင်းကဲ့သို့ သော မကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများ၊ မွန်လူထုပေါင်းစည်းများနှင့် လူငယ်များ စုပေါင်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မွန်ဟနီဒ်တွင် ဒီမိုကရေစီစနစ်၊ လွှတ်တော်၊ လူ့အခွင့်အရေး၊ ချစ်မေ့နှင့် စစ်မှန်သောငြိမ်းချမ်းရေး၊ ပေါ်ပေါက်လာရေးတို့ကို အဓိကရည်ရွယ်ချက်ဖြင့်ထားရှိကာ ထူထောင်ခဲ့ခြင်းဖြစ်သည်။ မွန်ပြည်လူ့အခွင့်အရေးဟောင်းမောင်းတွင် အကျိုးအမြတ်မယူသော လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်များအားလုံးသည် တူညီသော ရည်မှန်းချက်ပန်းတိုင်ကို တူညီသော အတွေးအမြင်များဖြင့် ချီတက်နေကြသော စေတနာ့စနစ်တစ်ခု ဖြစ်သည်။ မွန်ဟနီဒ်တွင် မွန်ဟနီဒ်တောင်ပိုင်းသားများမှ လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့်လေ့လာခြင်းဖြင့် မွန်ဟနီဒ်တွင် ဒီမိုကရေစီစနစ်၊ လွှတ်တော်အစရှိ သောမိုင်းရာ၊ ဟိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့အစရှိပြီး ကုန်ကျတန်ဖိုးကို ထမ်းဆောင်လျှက်ရှိသည်။ မွန်ဟနီဒ်တွင် မြှင့်မြှောင်လေ့ရှိသော အချိန်အဟန့်ဖြင့် ပေါ်ပေါက်လာရေးစနစ်၊ လူ့အခွင့်အရေးမိုင်းရာ သတင်းအချက်အလက်များ၊ မြန်မာပြည်နှင့် အစီရင်ခံစာများ၊ ထုတ်ဝေခြင်းဖြင့် တွန်းအား ပေးလျှောက်ခဲ့သည်။ မွန်လူထုအသံဟူသော လူ့အခွင့်အရေးဟောင်းမောင်းကို ပုံမှန်ထုတ်ဝေလျှက်ရှိပြီး လူ့အခွင့်အရေးမိုင်းရာ အစီရင်ခံစာ များကိုလည်း အစီအစဉ်ဖြင့် ထုတ်ဝေလျှက် ရှိသည်။

ပန်းတိုင်
နိုင်ငံသားအားလုံး လူ့အခွင့်အရေးကို အပြည့်အဝ ရရှိခံစားနိုင်ရေး

- ရည်ရွယ်ချက်
- (၁) လူ့အခွင့်အရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ ပြည့်လုံလှစေရန်၊ ပိုမိုယုံကြည်စိတ်ချရစေရန်၊
 - (၂) လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပြည့်လုံလှစေရန်၊ ပညာပေး လှုံ့ဆော်ရန်၊
 - (၃) လူ့အခွင့်အရေးနှင့် ပတ်သက်သည့် လွှတ်တော်များတွင် ပြည့်လုံမှု၊ ပူးပေါင်းပါဝင်လာစေရန်။

အစတ်အကုန်အစုံ ရေခဲအကြံပြုစာ တောင်းခံခြင်း

ရက်စက်လေစရာအင်ပါယာ၊ စာမတ်လုပ်ကိုင်သူများခင်များ

မွန်ဟနီဒ် လူ့အခွင့်အရေးကို ကာကွယ်ခြင်းတစ်ခုရ် ရည်ရွယ်ပြီး မွန်ပြည်လူ့အခွင့်အရေးဟောင်းမောင်းမှ လူ့အခွင့်အရေးဟောင်းမောင်းကို ထုတ်ဝေလျှက်ရှိသည်။ သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး တိကျသောချောစေရန် အကြံပြုခြင်း၊ လက်လက် စိစစ်စာတင်ပြီးမှသာ ဆောင်ရွက်ရန်အဖြစ် အချိန်မမှားတုံ့ပြန်မှု၊ မြန်မာနိုင်ငံက စာမတ်လုပ် ကိုင်သူများအစရှိပြီး မှားလှည်ပေးစေခြင်းကြောင့် မွန်ပြည်လူ့အခွင့်အရေးဟောင်းမောင်းမှ ပန်ကြားအင်ပါယာသည် ကျွန်ုပ်တို့ထံသို့ ဝေခံအကြံပြုစာများ ပေးပို့လိုက်ခြင်းစေ၊ စာမတ်လုပ်ကိုင်သူ ထုတ်ဝေသူ လိုလျှင်ဖြစ်စေ ဆောက်ပါလိမ့်စာအတိုင်း လိမ်မူပြီး ပေးပို့သတင်းမံနိုင်ပါသည်။

ရိုသေလေးစားစွာဖြင့်
ဒါရိုက်တာ
မွန်ပြည်လူ့အခွင့်အရေးဟောင်းမောင်း



Human Rights Foundation of Monland - Burma
P.O Box 35,
Sangkhlaburi Post Office, Kanchanaburi 71240,
Thailand.

အပြစ်မဲ့အရပ်သားတစ်ဦး အကြောင်းမဲ့ပစ်သတ်ခံရသည့်အပေါ် မွန်နိုင်ငံရေး အင်အားစုများ နှုတ်ဆိုတော်နေသည့်အတွက် ပြစ်တင်ဝေဖန်မှုများရှိနေ



အကြမ်းဖက်စစ်ကောင်စီ၏အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် မင်းရဲနိုင်ဦး သေဆုံးခဲ့ရမှုအပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃ ရက်၊

(၂၀၂၁) ခုနှစ်၊ စက်တင်ဘာလ၊ (၂၈) ရက်နေ့ ညနေပိုင်းအချိန် (၇) နာရီဝန်းကျင်တွင် မွန်ပြည်နယ် ရေးမြို့ ရေးချောင်းတောင်မြစ်ကူးတံတားပေါ်တွင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီမှ ခေါဇာမြို့နေ မွန်လူငယ် မင်းရဲနိုင်ဦးအား အကြောင်းမဲ့ပစ်သတ်ခဲ့ခြင်းကြောင့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု သိရသည့်အတွက် မွန်အမျိုးသားကောင်စီ (ဩစတြေးလျား)၊ အာဏာရှင်ကိုဆန့်ကျင်သောမွန်လူငယ်အင်အားစုနှင့် မွန် အမျိုးသားကွန်ယက်မှ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရပါသည်။

မင်းရဲနိုင်ဦးအား မည်သည့်ပြစ်မှုမျှမရှိဘဲ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် အကြောင်းမဲ့ပစ်သတ်သတ်ဖြတ်ခြင်းသည် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ပြီး ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု မိမိတို့မှ ရှုမြင်သည်။

ထိုကဲ့သို့ မင်းရဲနိုင်ဦး အကြောင်းမဲ့သတ်ဖြတ်ခံရမှုအပေါ် အမှန်တရားပေါ်လာရေး ပြစ်မှုကျူးလွန်သူအား အရေးယူနိုင်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပရှိ မွန်မျိုးချစ်များ၊ မွန်နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများလည်း ဝိုင်းဝန်းကူညီကြပါရန် မိမိတို့မှ မေတ္တာရပ်ခံအပ်ပါသည်။

မင်းရဲနိုင်ဦး အကြောင်းမဲ့သတ်ဖြတ်ခံရမှုသည် လက်ခံနိုင်စရာမရှိသော ကိစ္စဖြစ်ကြောင်း၊ ရာဇဝတ်ကျူးလွန်ခဲ့သည့်ကိစ္စဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကို မိမိတို့နှင့်အတူ ဆန့်ကျင်ကြပါရန် မွန်ပြည်သူလူထုတစ်ရပ်လုံးအား တိုက်တွန်းအပ်ပါသည်။

သဘောထားထုတ်ပြန်ချက်ပါ အစုအဖွဲ့များ

မွန်အမျိုးသားကောင်စီ (ဩစတြေးလျား)

အာဏာရှင်ကို ဆန့်ကျင်သော မွန်လူငယ်အင်အားစု

မွန်အမျိုးသားကွန်ယက်

Email- tunoo@hotmail.com

Email- monagainstdictatorship@gmail.com

Email- monnationalnetwork@gmail.com

အောက်တိုဘာ ၁၂၊ ၂၀၂၁

၂၀၂၁ စက်တင်ဘာလ (၂၈) ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့မှ အသက် (၂၇) အရွယ် အရပ်သားတစ်ဦးဖြစ်သူ ရဲနိုင်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချောင်းတောင်ဂိတ်တွင် အကြောင်းမဲ့ပစ်သတ်ခဲ့သည်။ ထိုသို့ အပြစ်မဲ့အရပ်သားတစ်ဦးကို အကြောင်းမဲ့ပစ်သတ်သည့်အပေါ်မွန်နိုင်ငံရေးအင်အားစုများက ပြစ်တင်ဝေဖန်ခြင်းမရှိဘဲ နှုတ်ဆိုတော်နေကြသဖြင့် ဒေသခံတစ်ချို့က ဝေဖန်ပြစ်တင်နေကြကြောင်း သိရသည်။

“ရွေးကောက်ပွဲအချိန်တုန်းက (မွန်ညီညွတ်ရေး)ပါတီ မဲနိုင်ဖို့ ခေါဇာဒေသကလူတွေ ဝိုင်းဝန်းကူညီကြတာ ပြောမနေနဲ့တော့။ ခု ဒီဒေသကလူတွေ ဒီလိုဖြစ်တော့ ဘာအကူအညီမှ မပေးဘူး။ မွန်ညီညွတ်ရေးပါတီအနေနဲ့ တာဝန်မကျေဘူးလို့ ကျွန်တော်/မမြင်တယ်” ဟု ရေးတောင်ပိုင်းက မွန်ညီညွတ်ရေးပါတီအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

အဆိုပါအရပ်သားကို ပစ်သတ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထုတ်ပြန်ထားသကဲ့သို့ စစ်ဆေးခံရန် ငြင်းဆန်သဖြင့် ပစ်ခတ်ခဲ့ခြင်း

မဟုတ်ဘဲ ဖမ်းဆီးနှိပ်စက်ပြီးမှ ပစ်သတ်ခြင်းဖြစ်နိုင်ကြောင်း မိသားစုဝင်များက သံသယရှိနေကြသည်။

“ရဲနိုင်ဦးကို ဗမာစစ်တပ်က ပစ်သတ်တဲ့ကိစ္စမှာ မွန်ပါတီ (၂) စုစလုံးက (ကူညီဖို့) တာဝန်ရှိတယ်လို့ ကျွန်တော်/မ မြင်တယ်။ မွန်ပြည်သစ်ပါတီရော မွန်ညီညွတ်ရေးပါတီပါ တစ်ခုခုတော့ ထုတ်ပြန်ပြောဆိုသင့်တယ်။ မွန်ညီညွတ်ရေးပါတီကတော့ ပိုတာဝန်ရှိတာပေါ့” ဟု ရေးမြို့နယ်မှ ဖွံ့ဖြိုးရေးလုပ်သားတစ်ဦးက ပြောပါသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် နေရာယူထားသည့် မွန်ညီညွတ်ရေးပါတီအနေဖြင့် ပါတီက မဲအပြတ်အသတ် အနိုင်ရရှိထားသည့်နယ်မြေတွင် အပစ်မဲ့ပြည်သူကို အကြောင်းမဲ့သတ်ဖြတ်မှုအပေါ် နှုတ်ဆိုတော်နေသဖြင့် ရေးတောင်ပိုင်းဒေသခံ အတော်များများက ဝေဖန်ပြစ်တင်နေကြကြောင်း သိရသည်။

ရဲနိုင်ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့သတ်ဖြတ်ခဲ့ခြင်းသည် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း မွန်အမျိုးသားကောင်စီ (ဩစတြေးလျား)၊ အာဏာရှင်ကိုဆန့်ကျင်သော မွန်လူငယ်အင်အားစုနှင့် မွန်အမျိုးသားကွန်ရက်တို့က အောက်တိုဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

